

ဆေးအမည် - ရွှေအဆီ

အစွမ်းရှိပစ္စည်း(a.i) - Acephate 75% SP

ဆေးအာနိသင်

- ထိသေ၊ စားသေ၊ ပင်လုံးပြန့်အာနိသင်နှင့် စုပ်စားပိုး၊ ကိုက်ဖြတ်ဝါးစားပိုးများကို နှိမ်နင်းပေးနိုင်သော အာနိသင်ရှိပါသည်။
- ဆေးဖျန်းလိုက်သည်နှင့် အပင်၏ အမြစ် (သို့) အရွက်များမှ စုပ်ယူပြီး တစ်ပင်လုံးသို့ပျံ့နှံ့ကာ သီးနှံပင်များအား ဖျက်ပိုးများ စားသောက်ဖျက်ဆီးခြင်းမှ ကာကွယ်ပေးပါသည်။
- ဆေးအသုံးပြုပြီးနောက် အပင်အတွင်း မိသားစုဗိုလ်စားပိုးပေါင်းအဖြစ်ပြောင်းပြီး ဖျက်ပိုး၏ အာရုံကြောနှင့် ကြွက်သားလုပ်ဆောင်မှုများအတွက် အဓိကလိုအပ်သော အင်ဇိုင်းကို ဖျက်တောက်ပေးနိုင်ပါသည်။
- အပင်အတွင်း ဆေးအာနိသင် ကြာရှည်ခံသည့်အတွက် ဖျက်ပိုးများကို အချိန်ကြာကြာကာကွယ်နှိမ်နင်းပေးထားနိုင်ပါသည်။
- အခြားသော မွှားနှင့် နီမတုတ်ကိုလည်းနှိမ်နင်းပေးနိုင်ပါသည်။

အကျိုးကျေးဇူးများ

- ဖျက်ပိုးဥ၏ ဥများကို ကန်းစေနိုင်သောအာနိသင်နှင့် ထိရောက်မှုမြန်ဆန်ပြီး ဖျက်ပိုး၏ မည်သည့်ဘဝစက်ဝန်းမဆို နှိမ်နင်းနိုင်ပါသည်။
- အခြားသောဆေးများနှင့် ရောစပ်အသုံးပြုနိုင်သည့်အတွက် ဘက်စုံပိုးမွှားနှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။
- ဖျက်ပိုးအား ဆေးထိရောက်မှုမြန်ဆန်သည့်အတွက် အချိန်တိုအတွင်း ဖျက်ပိုးများကို နှိမ်နင်းပေးနိုင်ပါသည်။

သုံးစွဲရန်အညွှန်း

သီးနှံ	နှိမ်နင်းနိုင်သည့်ဖျက်ပိုးများ	ဆေးနှုန်း ထား	အသုံးပြုနည်းလမ်း/ အသုံးပြုချိန်
စပါး	ဆစ်ပိုး၊ ဖြုတ်စိမ်း၊ လှေး၊ ရွက်လိပ်ရွက်ကပ်၊ ကြက်သွန်မြိတ်ပိုး၊ ရွက်ကပ်ပိုး၊ နှံစုပ်ဂျပိုး၊ ဂျပိုးနက်	ရေ (၁၆) လီတာလျှင် (၄၀-၅၀) ဂရမ်	ဖျက်ဆီးမှုလက္ခဏာစတင်တွေ့ရှိချိန် တွင် အသုံးပြုရန်

ပဲမျိုးစုံ၊ မြေပဲ	ရွက်ထွင်းရွက်ကပ်ပိုး၊ ပျံ၊ ပွင့်ထွေးပိုး၊ ရွက်ဖောက်ကျိုင်း၊ ရွက်လိပ်ရွက်ကပ်	ရေ (၁၆) လီတာလျှင် (၄၀-၅၀) ဂရမ်	ဖျက်ဆီးမှုလက္ခဏာစတင်တွေ့ရှိချိန်တွင် အသုံးပြုရန်
ဝါ	ဖြူတံစိမ်း၊ ဝါဂွမ်းပိုးနီ၊ ပျံ၊ လှေး၊ ယင်ဖြူ၊ ရွက်လိပ်ရွက်ကပ်၊ သီးလုံးဖောက်ပိုး၊ ပန်းရောင်သီးလုံးဖောက်ပိုး၊ အစက်ပြောက်ပါသီးလုံးဖောက်ပိုး	ရေ (၁၆) လီတာလျှင် (၄၀-၅၀) ဂရမ်	ဖျက်ဆီးမှုလက္ခဏာစတင်တွေ့ရှိချိန်တွင် အသုံးပြုရန်
ဟင်းသီးဟင်းရွက်များ	ခရမ်းခေါင်ညွန့်ထိုးပိုး၊ ဖြူတံစိမ်း၊ ပျံ၊ လှေး၊ ယင်ဖြူ၊ ရွက်ထွင်းပိုး၊ ပင်အပ်ရာဖောက်သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ထွာကောင်စိမ်း၊ ဂေါ်ဖီထုပ်ထိုးပိုး၊ ရွက်ထွေးပိုး	ရေ (၁၆) လီတာလျှင် (၄၀-၅၀) ဂရမ်	ဖျက်ဆီးမှုလက္ခဏာစတင်တွေ့ရှိချိန်တွင် အသုံးပြုရန်
သစ်သီးများ	သီးထိုးယင်	ရေ (၁၆) လီတာလျှင် (၄၀-၅၀) ဂရမ်	ဖျက်ဆီးမှုလက္ခဏာစတင်တွေ့ရှိချိန်တွင် အသုံးပြုရန်

Name - Shwe Ace

a.i - Acephate 75% SP

Product Feature

- It is a broad spectrum systemic insecticide designed to control both sucking and biting insects through direct contact or stomach action.

- It is absorbed by plant tissues via leaves or roots and systemically translocated throughout the plant system, offering comprehensive protection against pests feeding on treated plants.
- Upon application, it is metabolized within the plant to Methamidophos, an active compound that disrupts the enzymatic functions essential for the pests' nervous and muscular systems, ultimately resulting in their elimination.
- Its residual activity ensures prolonged pest control, maintaining efficacy within plant tissues for an extended duration.
- It is also effective against mites and nematodes, expanding its utility across multiple pest types.

Advantages

- It exhibits rapid knockdown action with ovicidal properties, effectively targeting pests at all stages of their life cycle.
- It is compatible with most commonly used pesticides, facilitating integrated pest management through combined applications.
- It provides rapid action on pests, minimizing crop damage and ensuring fast results.

Uses and Recommendations

Crop	Target pests	Dosage	Applicable Method/ Applicable Time
Paddy	Stem borer, Jassid, Thrip, Leaf folder, rice stem gall midge, Rice skipper, Rice ear bug, Black bug	(40- 50) g per (16) L of water	Apply at the onset of damage symptoms
Legumes, Peanut	Leaf miner and binder, Aphid, Spotted pod borer, Bean leaf beetle, Bean leaf roller	(40- 50) g per (16) L of water	Apply at the onset of damage symptoms
Cotton	Jassid, Red cotton bug, Aphid, Thrip, Whitefly, Leaf roller, American	(40- 50) g per (16) L of water	Apply at the onset of damage symptoms

	bollworm, Pink bollworm, Spotted bollworm		
Vegetables	Fruit and shoot borer, jassid, Aphid, Thrip, Whitefly, Leaf miner, Tomato pinworm, Diamond back moth, Semi-looper, cabbage borer, Leaf webber	(40- 50) g per (16) L of water	Apply at the onset of damage symptoms
Fruit	Fruit fly	(40- 50) g per (16) L of water	Apply at the onset of damage symptoms